



# ဥပဒေရေးရာဝန်ကြီးဌာန

## အပတ်စဉ်သတင်းလွှာ

အတွဲ(၃) အမှတ် (၁၀)

၂၀၂၅ ခုနှစ် မတ်လ ၇ ရက်

### မာတိကာစဉ်

- |    |                                                                                                                                                                                                                                                                       |       |
|----|-----------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------|-------|
| ၁။ | စာပေနှင့်အနုပညာမူပိုင်ခွင့် သို့မဟုတ် ဆက်နွယ်သည့် အခွင့်အရေးဆိုင်ရာ စုပေါင်းစီမံခန့်ခွဲသည့်အဖွဲ့အစည်း ဖွဲ့စည်းဆောင်ရွက်ရန် လျှောက်ထားလာခြင်းအတွက် ဝန်ဆောင်မှု အမျိုးအစားအလိုက်ပေးသွင်းရမည့်အခကြေးငွေ သတ်မှတ်ခြင်းနှင့်စပ်လျဉ်းသည့်သတင်းစဉ်။                           | ၂     |
| ၂။ | ပြည်သူ့ဘဏ္ဍာအဖြစ်သိမ်းဆည်းထားသည့် လိုင်စင်ရှိမော်တော်ယာဉ်များကို စစ်ဆေးခြင်း၊ နိုင်ငံပိုင်စာရင်းရေးသွင်းခြင်း၊ ခွဲဝေအသုံးပြုခြင်း၊ တင်ဒါစနစ်ဖြင့် ရောင်းချခြင်း၊ သံရည်ကျိုဖျက်ဆီးခြင်းနှင့်နိုင်ငံပိုင်စာရင်းမှပယ်ဖျက်ခြင်း ဆိုင်ရာညွှန်ကြားချက်အကြောင်း သိကောင်းစရာ။ | ၃-၄   |
| ၃။ | EU ၏ AI Act အကြောင်း။                                                                                                                                                                                                                                                 | ၅-၆   |
| ၄။ | အာဆီယံဒေသတွင်းနိုင်ငံများ၏ ပို့ကုန်များနှင့် ရင်းနှီးမြှုပ်နှံမှုများအပေါ် သက်ရောက်မှုများဖြစ်စေသည့်အမေရိကန်နိုင်ငံ၏အခွန်နှုန်းထားပြင်ဆင်ခြင်း။                                                                                                                       | ၇-၉   |
| ၅။ | WhatsApp မှတစ်ဆင့် နို့တစ်စာပေးပို့ခြင်းကိုခွင့်မပြုကြောင်း အိန္ဒိယနိုင်ငံ၊ ကာနာတာကာပြည်နယ်တရားရုံးချုပ် ဆုံးဖြတ်ခြင်း။                                                                                                                                               | ၁၀-၁၂ |



# ဥပဒေရေးရာဝန်ကြီးဌာန

## အပတ်စဉ်သတင်းလွှာ

အတွဲ(၃) အမှတ် (၁၀)

၂၀၂၅ ခုနှစ် မတ်လ ၇ ရက်

### စာပေနှင့်အနုပညာမူပိုင်ခွင့် သို့မဟုတ် ဆက်နွယ်သည့်အခွင့်အရေးဆိုင်ရာ စုပေါင်းစီမံခန့်ခွဲသည့် အဖွဲ့အစည်း ဖွဲ့စည်းဆောင်ရွက်ရန် လျှောက်ထားလာခြင်းအတွက် ဝန်ဆောင်မှု အမျိုးအစား အလိုက်ပေးသွင်းရမည့်အခကြေးငွေသတ်မှတ်ခြင်းနှင့်စပ်လျဉ်းသည့် သတင်းစဉ်

မူပိုင်ခွင့်ဆိုင်ရာအေဂျင်စီသည် စာပေနှင့်အနုပညာမူပိုင်ခွင့်ဥပဒေပုဒ်မ ၁၀၊ ပုဒ်မခွဲ(ဃ)အရ အပ်နှင်းထားသောလုပ်ပိုင်ခွင့်ကိုကျင့်သုံး၍ စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၏ သဘောတူညီချက်ဖြင့် စာပေနှင့်အနုပညာမူပိုင်ခွင့် သို့မဟုတ် ဆက်နွယ်သည့်အခွင့်အရေးဆိုင်ရာ စုပေါင်းစီမံခန့်ခွဲသည့်အဖွဲ့အစည်းဖွဲ့စည်းဆောင်ရွက်ရန် လျှောက်ထားလာခြင်းအတွက် ဝန်ဆောင်မှု အမျိုးအစားအလိုက်ပေးသွင်းရမည့်အခကြေးငွေသတ်မှတ်ခြင်း အမိန့်ကြော်ငြာစာကို ၂၈-၂-၂၀၂၅ ရက်စွဲပါ အမိန့်ကြော်ငြာစာအမှတ် ၁/၂၀၂၅ ဖြင့် ထုတ်ပြန်ခဲ့သည်။

ယင်းအမိန့်ကြော်ငြာစာတွင် စာပေနှင့်အနုပညာမူပိုင်ခွင့်ဥပဒေ ပုဒ်မ ၈ ပုဒ်မခွဲ (ဈ) အရ မူပိုင်ခွင့်ဆိုင်ရာဗဟိုကော်မတီမှတစ်ဆင့် ပြည်ထောင်စုအစိုးရအဖွဲ့၏သဘောတူညီချက်ဖြင့် စာပေ နှင့်အနုပညာမူပိုင်ခွင့် သို့မဟုတ် ဆက်နွယ်သည့်အခွင့်အရေးဆိုင်ရာ စုပေါင်းစီမံခန့်ခွဲသည့်အဖွဲ့အစည်း ဖွဲ့စည်းရန်လျှောက်ထားခြင်းအတွက် အခကြေးငွေကို ငွေကျပ် ၈၀၀,၀၀၀ ဟုလည်းကောင်း၊ စာပေနှင့် အနုပညာမူပိုင်ခွင့် သို့မဟုတ် ဆက်နွယ်သည့်အခွင့်အရေးဆိုင်ရာ စုပေါင်းစီမံခန့်ခွဲသည့်အဖွဲ့အစည်းကို သက်တမ်းတိုးမြှင့်ပေးရန်လျှောက်ထားခြင်းအတွက် ငွေကျပ်၈၀၀,၀၀၀ ဟုလည်းကောင်း သတ်မှတ်ထား ကြောင်းနှင့် ဝန်ဆောင်မှုအမျိုးအစားအလိုက်ပေးသွင်းရမည့် အခကြေးငွေသတ်မှတ်ခြင်းကို အခါအားလျော်စွာ စိစစ်၍ ပြင်ဆင်သတ်မှတ်မည်ဖြစ်ကြောင်း သိရှိရပါသည်။

နည်းဥပဒေ၊လုပ်ထုံးလုပ်နည်း၊အမိန့်နှင့် ညွှန်ကြားချက်များစိစစ်ရေးဌာနခွဲ

ဥပဒေမူကြမ်းစိစစ်ရေးဦးစီးဌာန

ဥပဒေရေးရာဝန်ကြီးဌာန

သတင်းအရင်းအမြစ် : မူပိုင်ခွင့်ဆိုင်ရာအေဂျင်စီ



# ဥပဒေရေးရာဝန်ကြီးဌာန

## အပတ်စဉ်သတင်းလွှာ

အတွဲ(၃) အမှတ် (၁၀)

၂၀၂၅ ခုနှစ် မတ်လ ၇ ရက်

**ပြည်သူ့ဘဏ္ဍာအဖြစ်သိမ်းဆည်းထားသည့် လိုင်စင်ရှိမော်တော်ယာဉ်များကို စစ်ဆေးခြင်း၊ နိုင်ငံပိုင် စာရင်းရေးသွင်းခြင်း၊ ခွဲဝေအသုံးပြုခြင်း၊ တင်ဒါစနစ်ဖြင့်ရောင်းချခြင်း၊ သံရည်ကျို ဖျက်ဆီးခြင်းနှင့် နိုင်ငံပိုင်စာရင်းမှ ပယ်ဖျက်ခြင်းဆိုင်ရာညွှန်ကြားချက်အကြောင်း သိကောင်းစရာ**

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီသည် တရားရုံးအဆင့်ဆင့်တွင် အယူခံ သို့မဟုတ် ပြင်ဆင်ကာလပြီးဆုံးပြီးနောက် ပြည်သူ့ဘဏ္ဍာအဖြစ်သိမ်းဆည်းထားသည့်လိုင်စင်ရှိမော်တော်ယာဉ် များကိုစီမံခန့်ခွဲရန် တင်ပြလာခြင်းအပေါ် စစ်ဆေးခြင်း၊ နိုင်ငံပိုင်စာရင်းရေးသွင်းခြင်း၊ ခွဲဝေအသုံးပြုခြင်း၊ တင်ဒါစနစ်ဖြင့်ရောင်းချခြင်း၊ သံရည်ကျိုဖျက်ဆီးခြင်းနှင့် နိုင်ငံပိုင်စာရင်းမှ ပယ်ဖျက်ခြင်းတို့နှင့် စပ်လျဉ်း၍လိုက်နာဆောင်ရွက်ရန်လုပ်ငန်းစဉ်ကို ၂၀၂၅ ခုနှစ်၊ ဖေဖော်ဝါရီလ ၂၄ ရက်နေ့တွင် ညွှန်ကြားချက်အမှတ် ၁ / ၂၀၂၅ဖြင့် ထုတ်ပြန်ခဲ့ပါသည်။

ယင်းညွှန်ကြားချက်အရ မော်တော်ယာဉ်၊ လိုင်စင်ရှိမော်တော်ယာဉ်၊ တင်ဒါစနစ်ဖြင့်ရောင်းချခြင်း၊ နိုင်ငံပိုင်စာရင်းရေးသွင်းခြင်း၊ ပြုပြင်သုံးစွဲရန်မသင့် မော်တော်ယာဉ်၊ ကနဦးစစ်ဆေးချက်မှတ်တမ်း စသည့် စကားရပ်တို့နှင့်ပတ်သက်၍ အနက်အဓိပ္ပာယ်များဖွင့်ဆိုထားကြောင်း သိရှိရပါသည်။

တရားရုံးအဆင့်ဆင့်တွင် အယူခံ သို့မဟုတ် ပြင်ဆင်ကာလပြီးဆုံးပြီးနောက် ပြည်သူ့ဘဏ္ဍာ အဖြစ်သိမ်းဆည်းထားသည့် လိုင်စင်ရှိမော်တော်ယာဉ်များကို စစ်ဆေးခြင်းနှင့် နိုင်ငံပိုင်စာရင်း ရေးသွင်းခြင်းလုပ်ငန်းစဉ်များ၊ နိုင်ငံပိုင်စာရင်းရေးသွင်းပြီးသည့် ပြုပြင်သုံးစွဲနိုင်အဆင့် လိုင်စင်ရှိ မော်တော်ယာဉ်များကို ပြည်ထောင်စုအဆင့်အဖွဲ့အစည်း၊ ဝန်ကြီးဌာနများ၊ နေပြည်တော်ကောင်စီ၊ တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်အစိုးရအဖွဲ့တွင် ခွဲဝေအသုံးပြုခြင်း လုပ်ငန်းစဉ်များ၊ နိုင်ငံပိုင် စာရင်းရေးသွင်းပြီးသည့် လိုင်စင်ရှိမော်တော်ယာဉ်များကို နေပြည်တော်ကောင်စီ၊ တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်အစိုးရအဖွဲ့မှ တင်ဒါစနစ်ဖြင့် ရောင်းချခြင်းနှင့် နိုင်ငံပိုင်စာရင်းမှပယ်ဖျက်ခြင်း လုပ်ငန်းစဉ်ပြပုံနှင့် နိုင်ငံပိုင်စာရင်းရေးသွင်းပြီး ဌာနပိုင်မဟုတ်သည့်ပြည်သူ့ဘဏ္ဍာအဖြစ်သိမ်းဆည်း ထားသည့် လိုင်စင်ရှိပြုပြင်သုံးစွဲရန် မသင့်မော်တော်ယာဉ်များကို သံရည်ကျိုဖျက်ဆီးခြင်းနှင့် နိုင်ငံပိုင် စာရင်းမှပယ်ဖျက်ခြင်း လုပ်ငန်းစဉ်ပြပုံတို့ကို ယင်းညွှန်ကြားချက်တွင် ဖော်ပြထားပါသည်။



# ဥပဒေရေးရာဝန်ကြီးဌာန

## အပတ်စဉ်သတင်းလွှာ

အတွဲ(၃) အမှတ် (၁၀)

၂၀၂၅ ခုနှစ် မတ်လ ၇ ရက်

နေပြည်တော်ကောင်စီ၊ တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်အစိုးရအဖွဲ့သည် ပြုပြင်သုံးစွဲနိုင် အဆင့်မော်တော်ယာဉ်များကို ပြည်ထောင်စုအစိုးရအဖွဲ့ရုံး၏ခွင့်ပြုချက်ရယူပြီး စီမံကိန်းနှင့်ဘဏ္ဍာရေး ဝန်ကြီးဌာန ဗဟိုစက်ပစ္စည်းစာရင်းအင်းနှင့်စစ်ဆေးရေးဦးစီးဌာနသို့ ပြန်လည်အပ်နှံရမည်ဖြစ်ကြောင်း သိရှိရပါသည်။

နေပြည်တော်ကောင်စီ၊ တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်အစိုးရအဖွဲ့သည် တရားရုံး အဆင့်ဆင့်တွင် အယူခံ သို့မဟုတ် ပြင်ဆင်ကာလပြီးဆုံးပြီးနောက် ပြည်သူ့ဘဏ္ဍာအဖြစ်သိမ်းဆည်း ထားသည့် လိုင်စင်ရှိမော်တော်ယာဉ်များကို စစ်ဆေးခြင်း၊ နိုင်ငံပိုင်စာရင်းရေးသွင်းခြင်း၊ ခွဲဝေ အသုံးပြုခြင်း၊ တင်ဒါစနစ်ဖြင့် ရောင်းချခြင်း၊ သံရည်ကျိုဖျက်ဆီးခြင်းနှင့် နိုင်ငံပိုင်စာရင်းမှ ပယ်ဖျက် ခြင်းများဆောင်ရွက်ရာတွင် ဤညွှန်ကြားချက်နှင့်အညီ လိုက်နာ ဆောင်ရွက်ရမည်ဖြစ်ကြောင်း သိရှိရပါသည်။

တရားစွဲနှင့်အမှုလိုက်ဦးစီးဌာန  
ဥပဒေရေးရာဝန်ကြီးဌာန

သတင်းအရင်းအမြစ် : <https://www.unionsupremecourt.gov.mm>




### EU ၏ AI Act အကြောင်း

EU ၏ AI Act သည် ဥရောပဒေသအတွင်း ဉာဏ်ရည်တူနည်းပညာ၏ဖွံ့ဖြိုးတိုးတက်မှု၊ အသုံးပြုမှုနှင့်စီမံခန့်ခွဲမှုတို့ကို စည်းမျဉ်းစည်းကမ်းများသတ်မှတ်ရည်ရွယ်သည့် ကမ္ဘာ့ပထမဦးဆုံး ဥပဒေမူဘောင်ဖြစ်ပါသည်။ ဥရောပပါလီမန်က ၂၀၂၄ ခုနှစ် မတ်လ ၁၃ ရက်နေ့တွင် ဥပဒေမူကြမ်း ကိုအတည်ပြုခဲ့ပြီး EU ၏တရားဝင်ဂျာနယ်က ၂၀၂၄ ခုနှစ် ဇူလိုင်လ ၁၂ ရက်နေ့တွင်ထုတ်ဝေ၍ ယင်း AI Act သည် ၂၀၂၄ခုနှစ် ဩဂုတ်လ ၁ ရက်နေ့တွင် စတင်အကျိုးသက်ရောက်ခဲ့ပါသည်။ နောက်လာမည့် ၂နှစ်အကြာ ၂၀၂၆ခုနှစ် ဩဂုတ်လ ၂ရက်နေ့တွင် ဥပဒေတစ်ခုလုံးအာဏာသက်ရောက်မည်ဖြစ်ပါသည်။ AI Act ပါတားမြစ်ချက်များသည် ၂၀၂၅ ခုနှစ် ဖေဖော်ဝါရီလ ၂ ရက်နေ့မှစတင်၍လည်းကောင်း၊ AI နှင့်စပ်လျဉ်းသည့် စီမံအုပ်ချုပ်မှုနှင့်လိုက်နာရန်တာဝန်များသည် ၂၀၂၅ ခုနှစ် ဩဂုတ်လ ၂ ရက်နေ့မှ စတင်၍လည်းကောင်းစတင်အကျိုးသက်ရောက်မည်ဖြစ်ပါသည်။ AI နည်းပညာကိုအသုံးပြုပြီး အန္တရာယ် များရှိနိုင်သောထုတ်လုပ်၊ဖန်တီးမှုများအတွက် EU၏ AI Act သည် ၂၀၂၇ခုနှစ် ဩဂုတ်လ ၂ ရက်နေ့မှ စတင်၍ စည်းမျဉ်းစည်းကမ်းများ စတင်အသက်ဝင်မည်ဖြစ်ပါသည်။

EU ၏ AI Act တွင် လက်မခံနိုင်သောအန္တရာယ်(Unacceptable risk)၊ မြင့်မားသောအန္တရာယ် (High risk)၊ အန္တရာယ်အနည်းငယ်(Limited risk)ရှိသော AI စနစ်များနှင့် အန္တရာယ်မရှိသလောက် နည်းသော(Minimal risk) AI စနစ်များဟု အဆင့်အတန်းလေးမျိုးခွဲခြားထားပါသည်။ လက်မခံနိုင် သောအန္တရာယ်ရှိခြင်းတွင် လုံခြုံရေး၊ လူမှုဘဝနှင့်အခွင့်အရေးများကို ခြိမ်းခြောက်နိုင်သော AI စနစ် များကိုတားမြစ်ထားပြီး မြင့်မားသောအန္တရာယ်ရှိသည့် AI စနစ်များမှာ ကျန်းမာရေး၊ ပညာရေး၊ သယ်ယူပို့ဆောင်ရေးစသောအခြေခံအဆောက်အအုံများကိုထိခိုက်နိုင်သော AI စနစ်များကို တားမြစ် ထားပါသည်။ အန္တရာယ်အနည်းငယ်ရှိသော AI စနစ်များသည် ပွင့်လင်းမြင်သာမှုလိုအပ်ချက်များကို လိုက်နာရမည်ဟုလည်းကောင်း အန္တရာယ်မရှိသလောက်နည်းသော AI စနစ်များအတွက် သတ်မှတ် ထားခြင်းမရှိကြောင်း သိရသည်။



## ဥပဒေရေးရာဝန်ကြီးဌာန အပတ်စဉ်သတင်းလွှာ



အတွဲ(၃) အမှတ် (၁၀)

၂၀၂၅ ခုနှစ် မတ်လ ၇ ရက်

AI Act သည် EU တွင် ယုံကြည်စိတ်ချရသောကျင့်ဝတ်နှင့်အညီ AI စနစ်များ ဖွံ့ဖြိုးတိုးတက်ရန် လုပ်ဆောင်ချက်တစ်ခုဖြစ်ပြီး AI နည်းပညာများ၏ အခွင့်အလမ်းများနှင့်စိန်ခေါ်မှုများကို ကိုင်တွယ် ဖြေရှင်းရန်ဖြစ်ကြောင်းနှင့် ၎င်း AI Act သည်ကမ္ဘာလုံးဆိုင်ရာ AI စည်းမျဉ်းများအနက် စံနမူနာ တစ်ခုဖြစ်လာနိုင်ကြောင်း သိရှိရပါသည်။

e-Government ဌာနခွဲ

ဝန်ကြီးရုံး

ဥပဒေရေးရာဝန်ကြီးဌာန

ကိုးကားချက်

<https://digital-strategy.ec.europa.eu/en/news/first-rules-artificial-intelligence-act-are-now-applicable>



**အာဆီယံဒေသတွင်းနိုင်ငံများ၏ ပို့ကုန်များနှင့် ရင်းနှီးမြှုပ်နှံမှုများအပေါ် သက်ရောက်မှုများ  
ဖြစ်စေသည့် အမေရိကန်နိုင်ငံ၏အခွန်နှုန်းထား ပြင်ဆင်ခြင်း**

အမေရိကန်ပြည်ထောင်စုတွင် သမ္မတဒေါ်နယ်ထရန်သည် ကနေဒါနိုင်ငံနှင့် မက္ကဆီကိုနိုင်ငံများသို့ အခွန်နှုန်းထား ၂၅ ရာခိုင်နှုန်းတိုးမြှင့်ကောက်ခံခြင်းနှင့် တရုတ်ကုန်ပစ္စည်းများအပေါ်တွင် နောက်ထပ် ၁၀ ရာခိုင်နှုန်းတိုးမြှင့်၍ အခွန်စည်းကြပ်ကောက်ခံခြင်းတို့ပြုလုပ်ရန် အမိန့်တစ်ရပ်ကို ယခုနှစ် ဖေဖော်ဝါရီလ ၁ ရက်နေ့တွင် လက်မှတ်ရေးထိုးထုတ်ပြန်ခဲ့ပါသည်။

ကနေဒါနိုင်ငံနှင့်မက္ကဆီကိုနိုင်ငံအပေါ် တိုးမြှင့်ရန်စီစဉ်ထားသည့် အခွန်စည်းကြပ်ခြင်းကို တစ်လခန့်ဆိုင်းငံ့ပေးထားခဲ့ပြီး တရုတ်နိုင်ငံအပေါ်ကောက်ခံမည့်အခွန်နှုန်းထားသည် ဖေဖော်ဝါရီလ ဒုတိယအပတ်မှစတင်၍ အကျိုးသက်ရောက်ခဲ့ပါသည်။

အမေရိကန်ပြည်ထောင်စုမှ ကနေဒါနိုင်ငံ၊ တရုတ်နိုင်ငံနှင့်မက္ကဆီကိုနိုင်ငံများအပေါ် အခွန်နှုန်းများပိုမိုတိုးမြှင့်ကောက်ခံမှုသည် ကမ္ဘာ့ကုန်သွယ်မှုကိုနှေးကွေးစေနိုင်ပြီး အာဆီယံနိုင်ငံများအတွက် ပို့ကုန်အခွန်အခများနှင့် ရင်းနှီးမြှုပ်နှံမှုများဝင်ရောက်မှုများကို လျော့နည်းလာစေနိုင်ပါသည်။

အဆိုပါကိစ္စရပ်နှင့်စပ်လျဉ်း၍ တရုတ်နိုင်ငံမှ ကမ္ဘာ့ကုန်သွယ်မှုအဖွဲ့အစည်း(WTO)တွင် အမေရိကန်ပြည်ထောင်စု၏စည်းကမ်းချိုးဖောက်မှုအတွက် တိုင်ကြားထားခဲ့ပါသည်။ တရုတ်နိုင်ငံမှလည်း အမေရိကန်ပြည်ထောင်စု၏အချို့သောထွက်ကုန်များအပေါ်တွင် ၁၀ မှ ၁၅ ရာခိုင်နှုန်းအထိ အခွန်နှုန်းထား ထပ်မံတိုးမြှင့်မည်ဖြစ်ပြီး Google သို့ လက်ဝါးကြီးအုပ်မှုဆန့်ကျင်ရေးအတွက် စုံစမ်းစစ်ဆေးမှုများ စတင်မည်ဖြစ်ကြောင်း ဖော်ပြထားပါသည်။

အမေရိကန်နိုင်ငံအစိုးရ၏အဓိကကျသည့် ကုန်သွယ်မှုအဖွဲ့အစည်းများအပေါ် ဆိုးရွားသော အခွန်စည်းကြပ်ခြင်းပြုလုပ်ရန်ဆုံးဖြတ်ချက်သည် အရှေ့တောင်အာရှနိုင်ငံများအပေါ်တွင် ထိခိုက်မှုများရှိလာနိုင်ပြီး ဒေသတွင်းပို့ကုန်အမှီပြုစီးပွားရေးလုပ်ငန်းများအနေဖြင့် ကာလရှည်ကြာ ဂယက်ရိုက်မှုများဖြင့်ရင်ဆိုင်ရနိုင်ကြောင်း လေ့လာသူများက သုံးသပ်ကြပါသည်။



# ဥပဒေရေးရာဝန်ကြီးဌာန

## အပတ်စဉ်သတင်းလွှာ

အတွဲ(၃) အမှတ် (၁၀)

၂၀၂၅ ခုနှစ် မတ်လ ၇ ရက်

အမေရိကန်သမ္မတ၏ကုန်သွယ်မှုဆိုင်ရာမူဝါဒများသည် ကမ္ဘာ့ကုန်သွယ်ရေး၊ ရင်းနှီးမြှုပ်နှံမှု လုပ်ငန်းများနှင့် အခြားသောစီးပွားရေးဆိုင်ရာလုပ်ငန်းများပေါ်တွင် နှောင့်နှေးမှုများဖြစ်စေနိုင်သည့် လက်တုန့်ပြန်လာနိုင်ဖွယ်ရှိသော ကုန်သွယ်ရေးစစ်ပွဲများဆီသို့ ဦးတည်သွားနိုင်ကြောင်း၊ အမေရိကန် ပြည်ထောင်စု၏ကာကွယ်ရေးမူဝါဒသည် အာဆီယံဒေသတွင်း GDP ၆၀ ရာခိုင်နှုန်းထိရှိသော အာဆီယံဒေသတွင်း ပို့ကုန်များ၏ဝယ်လိုအားကို ကျဆင်းစေနိုင်ကြောင်း စီးပွားရေးဆိုင်ရာပညာရှင် များ၊ သုတေသီများက သုံးသပ်ကြပါသည်။

ထို့ပြင် အာဆီယံဒေသတွင်းစီးပွားရေးပညာရှင်များက အခွန်တိုးမြှင့်ကောက်ခံခြင်းသည် အာဆီယံနိုင်ငံများမှတင်သွင်းသောပို့ကုန်များအပေါ်တွင် ဝယ်လိုအားကိုဖြတ်တောက်ပြီး တရုတ် နိုင်ငံ၏စီးပွားရေးအပေါ်တွင် သက်ရောက်မှုများရှိလာနိုင်ကြောင်း၊ တရုတ်နိုင်ငံသည် အာဆီယံနိုင်ငံ များ၏အကြီးမားဆုံးသော ကုန်သွယ်ရေးမိတ်ဖက်ဖြစ်ကြောင်း၊ တရုတ်-အာဆီယံကုန်သွယ်မှုလုပ်ငန်း များအပေါ်ထိခိုက်မှုများရှိလာနိုင်ကြောင်း၊ သို့ဖြစ်၍ အာဆီယံဒေသတွင်းကုန်သွယ်မှုသည် အမေရိကန် သမ္မတ၏မူဝါဒကြောင့်သက်ရောက်မှုများကို တန်ပြန်ခုခံနိုင်ရန်အတွက် ပိုမိုတောင့်တင်းခိုင်မာနေရန် လိုအပ်ကြောင်း သုံးသပ်ကြပါသည်။

အမေရိကန်သမ္မတ၏အခွန်တိုးမြှင့်ကောက်ခံရန်စီစဉ်ဆောင်ရွက်ခြင်းသည် အမေရိကန်နိုင်ငံ၏ ထုတ်ကုန်ကဏ္ဍကိုမြှင့်တင်ရန်နှင့် အလုပ်အကိုင်များကိုကာကွယ်ပေးရန်ဟူသော ၎င်း၏မဲဆွယ်စည်းရုံးရေး ကတိကဝတ်များကို အကောင်အထည်ဖော်ခြင်းဖြစ်ကြောင်း တွေ့ရှိရပါသည်။

ယခုလက်ရှိအချိန်တွင် အမေရိကန်နိုင်ငံ၏ အခွန်တိုးမြှင့်ကောက်ခံရန်ကြေညာချက်သည် အာဆီယံနိုင်ငံများတွင်ပြဿနာတစ်စုံတစ်ရာမရှိသေးသော်လည်း အချို့သောအာဆီယံနိုင်ငံများတွင် ကြိုတင်ပြင်ဆင်ဆောင်ရွက်နိုင်မည့်လုပ်ငန်းစဉ်များကို စတင်ဆောင်ရွက်ရန်စီစဉ်နေကြောင်း တွေ့ရှိ ရပါသည်။ အာဆီယံအလှည့်ကျဥက္ကဋ္ဌတာဝန်ယူထားသော မလေးရှားနိုင်ငံဝန်ကြီးချုပ်က မလေးရှား နိုင်ငံအနေဖြင့် ကုန်သွယ်မှုဆိုင်ရာမိတ်ဖက်အဖွဲ့အစည်းများကို ပိုမို ကျယ်ပြန့်စွာချဲ့ထွင်နိုင်ရန်အတွက် တက်ကြွစွာ ဆောင်ရွက်ရမည်ဖြစ်ကြောင်း၊ အစိုးရအနေဖြင့် အမေရိကန်နိုင်ငံနှင့် ကုန်သွယ်ရေး



## ဥပဒေရေးရာဝန်ကြီးဌာန အပတ်စဉ်သတင်းလွှာ

အတွဲ(၃) အမှတ် (၁၀)

၂၀၂၅ ခုနှစ် မတ်လ ၇ ရက်

ဆိုင်ရာများကို ဆွေးနွေးနေသည့်တစ်ချိန်တည်းမှာပင် ဘရာဇီး၊ တရုတ် နှင့် ရုရှားနိုင်ငံများအပါအဝင် အခြားနိုင်ငံများနှင့် ကုန်သွယ်မှုလုပ်ငန်းများကိုဆောင်ရွက်နိုင်ရန် ဆောင်ရွက်ရမည်ဖြစ်ကြောင်း ဖေဖော်ဝါရီလ ၄ ရက်နေ့က လွှတ်တော်တွင် ပြောကြားခဲ့ပါသည်။

သို့ဖြစ်ရာ အမေရိကန်နိုင်ငံ၊ တရုတ်နိုင်ငံတို့နှင့် စီးပွားရေးမိတ်ဖက်များအဖြစ် ဆောင်ရွက် လျက်ရှိသောအာဆီယံနိုင်ငံများအနေဖြင့် မိမိတို့၏ပို့ကုန်များ၊သွင်းကုန်များအပေါ် သက်ရောက်မှု များရှိလာနိုင်စေသော အခွန်စည်းကြပ်ခြင်းဆိုင်ရာမူဝါဒသစ်များကို ရင်ဆိုင်ဖြေရှင်းစေနိုင်ရန် အလို့ငှာ ကြိုတင်အစီအမံများချမှတ်ဆောင်ရွက်ထားရန် လိုအပ်မည်ဖြစ်ပါကြောင်း သိရှိရပါသည်။

စီးပွားရေးစာချုပ်စာတမ်းများဌာနခွဲ  
ဥပဒေအကြံဉာဏ်ပေးရေးဦးစီးဌာန  
ဥပဒေရေးရာဝန်ကြီးဌာန

ကိုးကားချက်

<https://global.chinadaily.com.cn//202502/WS67a41a3ea310a2ab06eaa6f8.html>



ဥပဒေရေးရာဝန်ကြီးဌာန

အပတ်စဉ်သတင်းလွှာ

အတွဲ(၃) အမှတ် (၁၀)

၂၀၂၅ ခုနှစ် မတ်လ ၇ ရက်

**WhatsApp မှတစ်ဆင့် နို့တစ်စာပေးပို့ခြင်းကိုခွင့်မပြုကြောင်း အိန္ဒိယနိုင်ငံ၊  
ကာနာတာကာပြည်နယ်တရားရုံးချုပ် ဆုံးဖြတ်ခြင်း**

အိန္ဒိယနိုင်ငံ၊ ဘင်္ဂလူရူမြို့(Bengaluru)ရှိ အဒူဂိုဒီရဲစခန်း(Adugodi Police Station)သည် ရာဇဝတ်မှုဖြင့်စွပ်စွဲခံရသူတစ်ဦးထံသို့ အမှုစစ်ဆေးခံရန် WhatsApp မှတစ်ဆင့် နို့တစ်စာပေးပို့ခဲ့ရာ ယင်းသို့ပေးပို့မှုသည် တရားမဝင်ကြောင်း ကာနာတာကာပြည်နယ်တရားရုံးချုပ်က ဆုံးဖြတ်ခဲ့သည်။

၁၄-၂-၂၀၂၅ ရက်နေ့က အိန္ဒိယနိုင်ငံတောင်ပိုင်း၊ ကာနာတာကာပြည်နယ်(karnataka ) ဘင်္ဂလူရူမြို့(Bengaluru)ရှိ အဒူဂိုဒီရဲစခန်း(Adugodi Police Station)သည် တမီးလ်နာဒူပြည်နယ် (Tamil Nadu )တွင်နေထိုင်သော အသက် ၂၅ နှစ်အရွယ်ကျောင်းသား ပဗန်ကူးမားရ် (Pavankumar) ထံ အမှုစစ်ဆေးခံရန် WhatsApps မှတစ်ဆင့် နို့တစ်စာပေးပို့ခဲ့ခြင်းဖြစ်ပြီး ယင်းပေးပို့မှုအပေါ် ပဗန်ကူးမားရ်၏ကိုယ်စား လျှောက်ထားသူ တရားလွှတ်တော်ရှေ့နေဂနဲရှာနီ(Gnanesha NI)က ရဲစခန်း၏အကြောင်းကြားစာသည် ဥပဒေပါပြဋ္ဌာန်းချက်များကိုလိုက်နာခြင်းမရှိသဖြင့် တရားမဝင်ကြောင်းတင်ပြခဲ့သည်။ ကာနာတာကာပြည်နယ်ကိုယ်စား အစိုးရရှေ့နေ ရာရှမီဂျာဒက်ပ် (Smt. Rashmi Jadhav) က တရားဥပဒေစိုးမိုးရေးတွင် ထိရောက်မှုရှိစေရေးအတွက် WhatsApp အပါအဝင် ဒီဂျစ်တယ်ဆက်သွယ်ရေးနည်းလမ်းများကိုအသုံးပြုခြင်းဖြစ်၍ နို့တစ်စာပေးပို့ခြင်းကို ထောက်ခံကြောင်း တင်ပြခဲ့သည်။

ပဗန်ကူးမားရ် (Pavankumar)သည် သတင်းအချက်အလက်နည်းပညာအက်ဥပဒေ (The Information Technology Act of 2000 , IT Act) ပုဒ်မ ၆၆(ဂ)၊ ၆၆(ဃ)တို့အရ စွဲဆိုထားသော အမှုအမှတ် ၁၉၃/၂၀၂၄ နှင့် ဆက်စပ်၍ စစ်ဆေးခံရန်အတွက် အဒူဂိုဒီရဲစခန်းမှ အိန္ဒိယနိုင်ငံသား လုံခြုံရေးဥပဒေ(Bharatiya Nagarik Suraksha Sanhita, BNSS) ပုဒ်မ ၃၅(၃)အရ နို့တစ်စာဖြင့် ဆင့်ခေါ်ခံခဲ့ရခြင်းဖြစ်ပြီး ထိုသို့ဆင့်ခေါ်မှုနှင့်ပတ်သက်၍ WhatsApp မှတစ်ဆင့်ပေးပို့သော နို့တစ်စာ၏ တရားဝင်မှုအပေါ်ဆုံးဖြတ်ပေးရန် ပဗန်ကူးမားရ်က ပြည်နယ်တရားရုံးချုပ်သို့လျှောက်ထားခဲ့ခြင်း ဖြစ်သည်။ အိန္ဒိယနိုင်ငံသားလုံခြုံရေးဥပဒေ(Bharatiya Nagarik Suraksha Sanhita, BNSS) သည်



# ဥပဒေရေးရာဝန်ကြီးဌာန

## အပတ်စဉ်သတင်းလွှာ

အတွဲ(၃) အမှတ် (၁၀)

၂၀၂၅ ခုနှစ် မတ်လ ၇ ရက်

အိန္ဒိယနိုင်ငံတွင် ရာဇဝတ်မှုခင်းများကို စုံစမ်းစစ်ဆေးခြင်း၊ စစ်ဆေးစီရင်ခြင်း၊ စီမံခန့်ခွဲခြင်းပြုလုပ်ရာတွင် ယခင်ကအသုံးပြုခဲ့သည့် ရာဇဝတ်ကျင့်ထုံးဥပဒေ (The Criminal Procedure Code of 1973 (CrPC)အား ၂၀၂၃ ခုနှစ်က အစားထိုးပြဋ္ဌာန်းခဲ့သည့်ဥပဒေတစ်ခုဖြစ်သည်။

လျှောက်ထားသူသည် Satender Kumar Antil vs. Central Bureau of Investigation & Anr.,အမှု၏ တရားရုံးချုပ်စီရင်ချက်(the Supreme Court's judgment ) ကို ကိုးကားခဲ့ပြီး ယင်းစီရင်ချက်တွင် BNSS ပုဒ်မ ၃၅(၃)အရ ထုတ်ဆင့်သော နို့တစ်စာများကို လူကိုယ်တိုင်သွားရောက်ဆင့်ဆိုရမည်ဖြစ်ကြောင်းနှင့် WhatsApp ကဲ့သို့ အီလက်ထရောနစ်လမ်းကြောင်းဖြင့်ပေးပို့ခြင်းမပြုလုပ်နိုင်ကြောင်း အတိအလင်း ဆုံးဖြတ်ထားပါသည်။

ထိုသို့လျှောက်ထားမှုတွင် WhatsApp မှတစ်ဆင့် နို့တစ်စာပေးပို့ခြင်းသည် တရားဝင်မှု ရှိမရှိ၊ အမှုသည်တစ်ဦးဦးအပေါ်ထုတ်ဆင့်သော နို့တစ်စာသည် BNSS ပုဒ်မ ၃၅(၃)ပါပြဋ္ဌာန်းချက်များကို လိုက်နာခြင်း ရှိ မရှိ၊ ရဲတပ်ဖွဲ့သည် ဆက်သွယ်ဆောင်ရွက်ရေးလွယ်ကူမှုနှင့် လိုက်လျောညီထွေဖြစ်မှုအကြောင်းပြချက်များဖြင့် WhatsApp ကို နို့တစ်စာပေးပို့ရာတွင် ပြောင်းလဲအသုံးပြုနိုင်ခွင့် ရှိမရှိ အစရှိသော ဥပဒေပြဿနာများပေါ်ပေါက်သည်ကို တွေ့ရှိရပါသည်။

လျှောက်ထားမှုနှင့်ပတ်သက်၍ ၂၈-၂-၂၀၂၅ ရက်နေ့တွင် ကာနာတာကာပြည်နယ်တရားရုံးချုပ်က ဆုံးဖြတ်ချက်ချမှတ်ခဲ့ပြီး ယင်းဆုံးဖြတ်ချက်တွင် WhatsApp မှတစ်ဆင့် သတိပေးစာပေးပို့ခြင်းသည် ဥပဒေအရခွင့်ပြုထားခြင်းမရှိ၍ တရားမဝင်ကြောင်း၊ တရားစီရင်ရေးလုပ်ငန်းစဉ်များတွင် သတ်မှတ်ထားသည့်လုပ်ထုံးလုပ်နည်းများကို လိုက်နာရမည်ဖြစ်ကြောင်း ဖော်ပြခဲ့သည်။

အိန္ဒိယနိုင်ငံတရားစီရင်ရေးစနစ်အရ နို့တစ်စာပေးပို့ရာတွင် လူကိုယ်တိုင်ပေးပို့ခြင်း၊ စာတိုက်မှတစ်ဆင့်မှတ်ပုံတင်၍ပေးပို့ခြင်း၊ တရားရုံးမှတစ်ဆင့်သမ္မန်စာပေးပို့ခြင်း၊ သတင်းစာတွင် ကြော်ငြာခြင်း၊ ကိုယ်တိုင်ပေးပို့သူက လက်ခံရရှိသူ၏မှတ်တမ်းဓာတ်ပုံ၊ ဗီဒီယိုဖိုင်ရိုက်ကူးရယူသည့်နည်းလမ်းဖြင့်ပေးပို့ခြင်း စသည့်နည်းလမ်းများဖြင့်ပေးပို့ရန် ခွင့်ပြုထားသည်။ ထို့ပြင် IT Act နှင့် တရားရုံးချုပ်



၂၀၂၅ ခုနှစ် မတ်လ ၇ ရက်

လေ့ကျင့်သင်ကြားရေးဌာနခွဲ  
ဥပဒေအသိပညာပြန့်ပွားရေးဦးစီးဌာန  
ဥပဒေရေးရာဝန်ကြီးဌာန

[-https://www.mha.gov.in/sites/default/files/2024-04/250884\\_2\\_english\\_01042024.pdf](https://www.mha.gov.in/sites/default/files/2024-04/250884_2_english_01042024.pdf)



# ဥပဒေရေးရာဝန်ကြီးဌာန အပတ်စဉ်သတင်းလွှာ

အတွဲ(၃) အမှတ် (၁၀)

၂၀၂၅ ခုနှစ် မတ်လ ၇ ရက်

ဥပဒေရေးရာဝန်ကြီးဌာန၊ အပတ်စဉ်သတင်းလွှာအား ဥပဒေရေးရာဝန်ကြီးဌာန website တွင်  
အောက်ပါအတိုင်း ဝင်ရောက်ဖတ်ရှုနိုင်ပါသည်။

